



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
 ညွှန်ကြားချက်အမှတ် ၂/၂၀၁၄
 နေပြည်တော်၊ ၁၃၇၅ ခုနှစ် တပို့တွဲလပြည့်ကျော် (၄) ရက်
 ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်

၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၆၈ ၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် ဤညွှန်ကြားချက်အမှတ် ၂ / ၂၀၁၄ ကို ထုတ်ပြန်လိုက်သည်။

၂။ ၂၄ - ၁ - ၂၀၁၄ ရက်နေ့တွင် ကျင်းပသော အသေးစား ပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအရ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် အောက်ပါ စည်းမျဉ်း သတ်မှတ်ချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်လိုက်သည်-

(က) ချေးငွေအပေါ်ကောက်ခံသောအတိုးနှုန်းအား သက်ရောက်အတိုးနှုန်း(Effective Rate)ဖြင့်တွက်ချက်ကောက်ခံရေး။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ညွှန်ကြားချက်အမှတ်(၁/၂၀၁၁)ဖြင့် အသေးစားချေးငွေအပေါ် အတိုးနှုန်း အား ကျပ် ၁၀၀ တစ်လလျှင် ၂.၅၀ ကျပ် ၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက်မများရ ဟု ကောက်ခံရန် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ အချို့သော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အတိုးတွက်ချက်ရာတွင် လျော့နည်းသွားသော ချေးငွေရင်း ပေါ်တွင် မူတည်၍ တွက်ချက်ခြင်းမပြုဘဲ ပုံသေချေးယူငွေပေါ်တွင် ချေးငွေကာလ အလိုက် ပုံသေအတိုးနှုန်း (Flat Rate) ဖြင့် တွက်ချက်ကောက်ခံနေသဖြင့် သက်ရောက် အတိုးနှုန်း (Effective Rate) ဖြင့် တွက်ချက်ပါ က ကျသင့်အတိုးနှုန်း ထက် များစွာ ပိုနေကြောင်း တွေ့ရပါသည်။ သို့ဖြစ်၍ ချေးငွေ အပေါ် အတိုးနှုန်း တွက်ချက်ရာတွင် သက်ရောက်အတိုးနှုန်း(Effective Rate) ဖြင့် တစ်ပြေးညီ တွက်ချက်ကောက်ခံရန် ဖြစ်ပါသည်။

(ခ) အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် ချေးငွေနှင့် သက်ဆိုင်သော အောက်ပါသတင်းအချက်အလက်များအား ပြောင်းလဲမှုမရှိပါက နှစ်လတစ်ကြိမ်နှင့် ပြောင်းလဲ မှုရှိပါက ချက်ခြင်းထုတ်ပြန် အသိပေးရေး။ အောက်ပါအချက်များ ထုတ်ပြန် အသိပေးဆောင်ရွက်ရန် သတ်မှတ်ပါသည်-

(၁) ထုတ်ချေးနိုင်သော ချေးငွေအမျိုးအစားများ၊

- (၂) ချေးငွေအမျိုးအစားအလိုက်ထုတ်ချေးပေးနိုင်မည့်ပမာဏ၊
- (၃) ချေးငွေအမျိုးအစားအလိုက်ပြန်လည်ပေးဆပ်ရမည့်အချိန်ကာလ၊
- (၄) ချေးငွေအမျိုးအစားအလိုက် ပေးဆပ်မှုတစ်ရစ်အတွက် ပြန်လည် ပေးဆပ်ရမည့် ငွေပမာဏနှင့်ပြန်လည်ပေးဆပ်ရမည့် အကြိမ်ပေါင်း၊
- (၅) ပြန်လည် ပေးဆပ်ရမည့် ချေးငွေအပေါ် ပေးဆပ်မှု တစ်ရစ်ချင်း အလိုက် ကောက်ခံသည့်အတိုးနှုန်း၊ ချေးငွေပမာဏတစ်ခုလုံးအတွက် ပြန်လည် ပေးဆပ် ရန် သတ်မှတ်အချိန် ကာလအလိုက် ပေးဆပ်ရန်စုစုပေါင်း ကျသင့် အတိုးငွေဖော်ပြချက်၊ သက်ရောက်အတိုးနှုန်းနှင့် အတိုးရယူပုံနည်းစနစ်၊
- (၆) ချေးငွေပြန်လည်ပေးဆပ်မှုနောက်ကျခြင်းအတွက် ကောက်ခံသော ဒဏ်ကြေး သတ်မှတ်ချက်ရှိပါက သတ်မှတ်ထားသော ဒဏ်ကြေးနှင့် အခြားကောက်ခံ ကြေးများ၊
- (၇) ချေးငွေရယူမှုအပေါ်တွင် မဖြစ်မနေစုငွေ(Compulsory Saving)ကောက်ခံ သည့်စနစ်နှင့် အတိုးတွက်ချက်ပုံ၊
- (၈) စုငွေစုဆောင်းခြင်းအတွက် အခြားပေးဆောင်ရသော အခကြေးငွေများရှိပါက ဖော်ပြရန်နှင့် သတ်မှတ်ထားသော စုငွေပြန်လည်ထုတ်ယူနိုင်မှုနည်းစနစ် ၊
- (၉) စုငွေ၊ ချေးငွေနှင့်ပတ်သက်သော သတင်းအချက်အလက်များထုတ်ပြန်ရာတွင် လုပ်ငန်းဆောင်ရွက်နေသည့် ဒေသရှိ ပြည်သူများ နားလည်နိုင်သည့် ဘာသာ စကား၊ နည်းစနစ်များဖြင့် ထုတ်ပြန်ရမည့်အပြင် စစ်ဆေးသူများမှ စစ်ဆေး နိုင်ရန်မြန်မာ ဘာသာဖြင့်လည်း ဖော်ပြပေးရမည်။

၃။ အထက်ပါ သတ်မှတ်ချက်များကို ဈေးကွက်အခြေအနေနှင့်အညီ လိုအပ်ပါက ပြင်ဆင် သတ်မှတ်ပေးသွားမည် ဖြစ်သည်။

ဝင်းရှိန်

ဥက္ကဋ္ဌ

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ

စာအမှတ်၊ ကက - ၁ / ၆ (၅၃၃ / ၂၀၁၄)

ရက်စွဲ ၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်

ဖြန့်ဝေခြင်း

ဥက္ကဋ္ဌ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး
နှင့်ပြည်နယ်များအားလုံး

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအားလုံး

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်နေသောအဖွဲ့အစည်းများအားလုံး

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများအားလုံး၊ မြန်မာ့အသေးစား
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း

အမိန့်အရ



(ဝင်းအောင်)

အတွင်းရေးမှူး

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ